



ဤစာအုပ်ငယ်တွင်-

ဖြစ်ကြောင်းပြ ဝါကျပုံစံများ ( N + be + N )

ရှိကြောင်းပြ ဝါကျပုံစံများ(၁) ( There + be + N + Place )

ရှိကြောင်းပြ ဝါကျပုံစံများ(၂) ( N + be + Place )

“သော” မှ “သည်” ပြောင်းဝါကျပုံစံများ ( N + be + adj )

ပြုလုပ်နေဆဲ ဝါကျပုံစံများ ( N + be + Ving ) [ A.V ]

ပြုခံ ဝါကျပုံစံများ ( N + be + V3 ) [ P.V ]

ပိုင်ကြောင်းပြ ဝါကျပုံစံများ ( N + Have + N )

ပြုကြောင်းပြ ဝါကျပုံစံများ ( T,S,V,O,M,P,T,R/P )

( Compound & Complex ) ဝါကျပုံစံများ

( Relative Pronoun ) ဖွင့်ဆိုချက်များနှင့် ဝါကျများတွင်

အသုံးချခြင်း၊ စသည်တို့ကို တိုက်ရိုက်ချဉ်းကပ် လေ့ကျင့်ပုံစံဖြင့်

ဝါကျပေါင်း (၇၀၀) ကျော်ပြုစုပေးထားသည်။

ဤစာအုပ်ငယ်သည်-

အလယ်တန်းနှင့်အထက်တန်း essay နှင့် letter ရေးသားနိုင်ရန်ရည်ရွယ်၍

Grammar ဖွင့်ဆိုရှင်းပြချက်များနှင့်အတူ တိုက်ရိုက်ချဉ်းကပ် လေ့ကျင့်ပုံစံ

ဝါကျများကို ပွဲသီပေးထားသည်။

တစ်နေ့ဝါကျ (၂၀)လေ့ကျင့်လျှင် တစ်လကျော်ကျော်ဖြင့် အင်္ဂလိပ်စာကို

သင့်တင့်ကောင်းမွန်စွာရေးသားနိုင်မည်။